

ပြန်နေတဲ့နှင့်အိပ်နံလေး 柔嫩的玫瑰花儿
 ပူးမှတ် ကာ <phu: bu: hmout> (喻)宠爱, 视如掌上明珠, 溺爱: သူ့ဘားအမှတ်နဲ့ ~ ထား၏။ 把他当作自己的儿子一样宠爱。 / သူ့ကိုတိုင်းပြည်က ~ ထားသည်။ 国家把他视如珍宝。

ဗုဒ္ဓရောင် ကာ <phu: bu: yaun> 肿胀: လက်သို့နှင့်အထိုးခဲ့ရသူ ပြင်မျက်နှာ့ ~ ငါ၏။ 脸挨了拳头肿了起来。

ဗုဒ္ဓမြောင် ကာ <phu: hmyaw> 朝拜, 朝圣

ဗုံမြင် ကာ <phu: myin> 朝见, 朝拜

ဗုံရှုံး ကာ <phu: y-yu:> 隆起, 凸起: ~ ထားသည်။ 肿胀。

ဗုံရောင် ကာ <phu: yaun> 肿

ဗုံရွှားဟင် နဲ့ <phu: sha: bin> [英・缅 fuchsia + ဗုံ] 【植】倒挂金钟属植物

ဗေ နဲ့ <phei> ①父亲 ②男子

ဗော် နဲ့ <phei gi> = ဗော်၏ရှိ

ဗော်၏ နဲ့ <phei gyi> = ဗော်၏ရှိ

ဗော်၏ရှိ နဲ့ <phei zaw gyi> 得道成仙的人

ဗော်ဘောင်တော့ နဲ့ <phei taw' maun taw'> ①言情作品, 谈恋爱情节: ဒီရှင်ရှင်ကားထဲမှာ ~ တွေ့သုပ္ပများထားပဲ။ 这部影片中谈情说爱的情节太多了! / ~ သိချင်းသိယင်နားမ ထောင်ချင်ဘူး။ 不想听情歌。②妇女之间骂人的话

ဗော် နဲ့ <phei phei> 爸爸, 爹

ဗော်ဝါရီ နဲ့ <phei phaw wa yi> [英 February] 公历二月

ဗော် I နဲ့ <phei:> 瘢: အနား ~ 伤口结痂 / ကျော် ~ 牛痘结痂 II ကာ <phei:> ①结痂 ②扶助, 帮助 ③扶着: ကိုပြေားနှင့် ~ ပြီးတောင်ပေါ်ဆိတ်ကျွေးသည်။ 拄着铁锨上山。④偏袒: ဘယ်သူ့ဘက်ကမှ ~ မေပြောပါဘူး။ 不偏袒任何一方。⑤(罕)疲惫不堪, 精疲力尽: ~ ငါအောင် နားသည်။ 疲极了。

ဗော်ကူး ကာ <phei: ku> 扶助, 照顾: တယောက်နှင့်တယောက်အ ပြန်အလုပ် ~ သွားကြ၏။ 互相照顾。

ဗော်ပေါ်တက် ကာ <phei: bei: tet> 完全, 全然: ပင်ပန်းလိုက် တာ ~ သွားတာပဲ။ 累垮了。

ဗော်ဖော်တုတ် ကာ <phei: phei: tout> = ဗော်ဖော်တက်

ဗော်ဖော်လန် ကာ <phei: phei: lan> 完全, 全然

ဗော်ဖော်လွှာ် ကာ <phei: phei: hlout> 完全, 全然

ဗော်မား ကာ <phei: ma'> 扶, 扶助, 照顾: အိပ်ရှုံးမထုတ်သော လူနာကို ~ ထူထောင်ပေးသည်။ 轻轻扶起卧床不起的病人。/ ငွေအားကြေးအားပြင်ကူညီ ~ သည်။ 资助。

ဗဲ ကာ <phe'> ①掰开, 烙碎; 分出: ပေါ်များကို ~ ၍၏။ 把面包掰开吃。②拐弯: အနောက်ဖက်သွှေး ~ လိုက်၏။ 向西拐。

ဗဲ၏ဗဲး ကာ <phe' khyo:> 烙断

ဗဲပေါ် ကာ <phe' hsat> 逐步还清: ဒီလို့မျက်ကြေးကလေးတွေကို ~ နှင့်မှား။ 这样才能把债逐步还清。

ဗဲထုတ် ကာ <phe' htout> 烙出, 分出: သူတို့ငါးယောက်ကိုရှိသူ။ တပ်ထဲက ~ လိုက်ထုတ်။ 把他们五人从敌人营垒里分化出来。

ဗဲထွက် ကာ <phe' htwet> 分裂出: အသင်းကြီးက ~ လိုက်ထွက်။ 从协会中分裂出去。

ဗဲယူ ကာ <phe' yu> 烙取, 瓜分

ဗဲ၍ ကာ <phe' ywe:> 烙

၅ I နဲ့ <phe:> ①(赌具)牌: ~ ကစားသည်။ 打牌。②缎, ~ ထံချုပ် 缎筒裙 / ~ ပုဂ္ဂ 缎巾 / ~ ဝည်းကြီး 扎发缎带

II ကာ <phe:> ①避开, 躲避, 回避 ②退离, 退却

ဗဲထဲလားဖော်ထိုး ကာ <phe: k-l-phan hto:> (扑克牌)洗牌

ဗဲကော် နဲ့ <phe: ket> 一种洗牌的方法

ဗဲကြိုး နဲ့ <phe: gyo:> 缎带, 彩带: ~ ဖြတ်၍ဖွင့်လှစ်သည်။ 剪彩。

ဗဲကြိုး ကာ <phe: kyin> ①避开 ②排斥

ဗဲကြော် နဲ့ <phe: gywa:> 提花缎

ဗဲကြော်း နဲ့ <phe: gywei:> 赌债

ဗဲခင်း ကာ <phe: khin:> 亮牌, 摊牌

ဗဲချေး ကာ <phe: khya:> 打牌, 玩牌

ဗဲချေးဗျား ကာ <phe: khyo:> (洗牌后)上牌

ဗဲခွား ကာ <phe: khwa> 躲开, 回避, 逃避, 离开: သတ္တား သည်ဆိပ်ကမ်းမှ ~ ပြုလေပြီ။ 轮船开始驶离港口。

ဗဲစားပဲချေး ကာ <be: za: be: gyei> (喻)不输不赢, 输赢相抵, 得失相当

ဗဲစိုး ကာ <phe: si:> 牌运好, 手气好

ဗဲစော်ကြိုး နဲ့ <phe: zi: gyo:> 缎带

ဗဲဆင်း ကာ <phe: hsin> 洗牌时作弊

ဗဲဆွဲး ကာ <phe: hswe:> ①从牌堆中抽出牌 ②打牌, 玩牌

ဗဲတင်း ကာ <phe: tin> 扔牌认输

ဗဲထိုး နဲ့ <phe: di:> 绸伞, 雨伞: ~ ထံချော်း 伞骨

ဗဲထော် ကာ <phe: htei> 垫牌(别人亮牌时, 自己赢不过便扣着扔掉一张牌)

ဗဲထပ် ကာ <phe: that> = ဗဲတင်း

ဗဲထွက်း နဲ့ <phe: dout> 成付的纸牌: ~ ထွေး 一付牌

ဗဲထွက်းကဲ့ ကာ <phe: htwet> ①开始亮牌 ②躲出去, 脱离关系, 分出去

ဗဲထိုင်း နဲ့ <phe: dain> 玩牌的庄家: ~ ခံသည်။ 做庄。

ဗဲပြေား နဲ့ <phe: bya:> ①缎带 ②蝴蝶结

ဗဲပြောက် နဲ့ <phe: byaut> 锦缎

ဗဲပွင့် နဲ့ <phe: bwin> ①蝴蝶结 ②牌上的花(如梅花, 红桃等)

ဗဲဖော် ကာ <phe: phan> 洗牌